

ဂျပန်နိုင်ငံ၏
Security Trade Control System
(အကြမ်းဖျဉ်းအကြောင်းအရာ)

METI

Trade and Economic Cooperation Bureau

Trade Control Department


Office of International Affairs for Security Export Control

- 1 . Security Trade Control အရေးပါပုံ
 - Export Control ဆိုင်ရာ အခြေအနေ
 - နိုင်ငံတကာအဆင့်မှီ Export Control Framework
- 2 . ဂျပန်နိုင်ငံ၏ Security Trade Control ၏ သမိုင်းကြောင်းနှင့် လေ့လာသင်ယူရရှိမှုများ
- 3 . ဂျပန်နိုင်ငံ၏ Security Trade Control System အကြမ်းဖျဉ်းအကြောင်းအရာ

- 1 . Security Trade Control အရေးပါပုံ
 - Export Control ဆိုင်ရာ အခြေအနေ
 - နိုင်ငံတကာအဆင့်မှီ Export Control Framework
- 2 . ဂျပန်နိုင်ငံ၏ Security Trade Control ၏ သမိုင်းကြောင်းနှင့် လေ့လာသင်ယူရရှိမှုများ
- 3 . ဂျပန်နိုင်ငံ၏ Security Trade Control System အကြမ်းဖျဉ်းအကြောင်းအရာ

Security Trade Control ဆိုသည်မှာ

- အရည်အသွေးကောင်းမွန်သောကုန်ပစ္စည်းများနှင့်နည်းပညာများသည် ဖျက်ဆီးရေး လက်နက်များ နှင့်သာမာန် စစ်လက်နက်များတီထွင်ထုတ်လုပ်နေသည့်နိုင်ငံများ၊ဒေသများ၊အကြမ်းဖက်အဖွဲ့အစည်းများဆီသို့ရောက်ရှိသွားလျှင် နိုင်ငံတကာ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်ပြီး၊ ကမ္ဘာတလွှား အခြေအနေများ မတည်မငြိမ်ဖြစ်၍ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ရောက်နိုင်ပါသည်။
- စိုးရိမ်ဖွယ်ရာနိုင်ငံများနှင့်အကြမ်းဖက်အဖွဲ့အစည်းများ၏ ဖျက်ဆီးရေးလက်နက်များနှင့် သက်ဆိုင်သော ကုန်ပစ္စည်းများ၊ နည်းပညာများ စုဆောင်းရေးလုပ်ငန်းများသည် တတိယမြောက်နိုင်ငံမှတစ်ဆင့် Roundabout Export ကဲ့သို့သော ပုံစံဖြင့် လိမ္မာပါးနပ်စွာဆောင်ရွက်နေပါသည်။
- ထိုကဲ့သို့သောအရာများကိုကြိုတင်ကာကွယ်နိုင်ရန် Multilateral Export Control Regime ဖြင့် Export Control ကိုတင်းကြပ်စွာဆောင်ရွက်နေပါသည်။အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများတွင်လည်း ထိုလုပ်ဆောင်ချက်စည်းမျဉ်းများကို ထည့်သွင်းကိုးကား၍ဆောင်ရွက်သွားရန်လိုအပ်ပါသည်။



General Purpose Products (ကုန်ပစ္စည်း) အား စိုးရိမ်ဖွယ်ရာလုပ်ငန်းများတွင် ထည့်သွင်းအသုံးချမည့် အန္တရာယ် (၁)

● လူသုံးကုန်ပစ္စည်းအဖြစ်တင်ပို့လိုက်သည့် ကုန်ပစ္စည်းများအား တင်သွင်းဒေသ/ဝယ်ယူသူဘက်ရှိ အန္တရာယ်ရှိသောလုပ်ငန်းများတွင် အသုံးချသွားမည်ကို စိုးရိမ်ရပါသည်။

ကုန်ပစ္စည်း	မူလပုံမှန်သုံးစွဲခြင်း (လူသုံးကုန်အဖြစ်)	စစ်ဘက်ပြောင်းသုံး ဥပမာများ
Carbon Fiber	ပုဂ္ဂလိကလေယာဉ်များနှင့် အားကစားသုံးပစ္စည်းများ (Golf, Tennis)	<ul style="list-style-type: none"> • ခုံးကြည့်လက်နက်, Fighter(Aircraft), စစ်သင်္ဘော များ စသည်တို့ တည်ဆောက်ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ်အသုံးပြု ခြင်း • Uranium Enrichment Centrifugal Machine ၏ ဝင်ရိုးတိုင်
လုပ်ငန်းသုံးစက်ပစ္စည်းများ	မော်တော်ကားစသည့်စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်း	<ul style="list-style-type: none"> • ရေငုပ်သင်္ဘောများ၏ဝက်အူစုပ်များ အရည်အသွေးမြှင့်တင်ရာတွင်သုံးခြင်း • Uranium Enrichment Centrifugal Machine ထုတ်လုပ်ခြင်း
Colander/Filter	ပင်လယ်ရေကိုရေချိုအဖြစ်ပြောင်းလဲခြင်း	Bacteriological Weapon ထုတ်လုပ်ရန် အတွက် ဘက်တီးရီးယားစစ်ထုတ်ရာတွင် သုံးခြင်း
Sodium Cyanide	သတ္တုရည်စိမ်ပစ္စည်းများထုတ်လုပ်ခြင်း	ဓာတုလက်နက်၏ကုန်ကြမ်း
Integrated-circuit	လျှပ်စစ်ပစ္စည်းများ (ကွန်ပျူတာ)	Electronic Equipment
Power Semiconductor	ဆက်သွယ်ရေးအခြေစိုက်စခန်းများ စသည်	စစ်ဘက်သုံးရေဒါ၊ Jammer စသည်

General Purpose Products (ကုန်ပစ္စည်း) အား စိုးရိမ်ဖွယ်ရာလုပ်ငန်းများတွင် ထည့်သွင်းအသုံးချမည့် အန္တရာယ် (2)

- လူသုံးကုန်ပစ္စည်းအဖြစ်တင်ပို့လိုက်သည့် ကုန်ပစ္စည်းများအား တင်သွင်းဒေသ/ဝယ်ယူသူဘက်ရှိ အန္တရာယ်ရှိသောလုပ်ငန်းများတွင် အသုံးချသွားမည်ကို စိုးရိမ်ရပါသည်။

ကုန်ပစ္စည်း	မူလပုံမှန်သုံးစွဲခြင်း (လူသုံးကုန်အဖြစ်)	စစ်ဘက်ပြောင်းသုံး ဥပမာများ
ဆက်သွယ်ရေးကိရိယာများ	အများပြည်သူသုံးဆက်သွယ်ရေး ကွန်ယက်	စစ်ဘက်ဆိုင်ရာဆက်သွယ်ရေး ကွန်ယက်တွင်သုံးစွဲခြင်း
Super Computer	(Natural Phenomenon,etc) များ၏ Simulation	စစ်ဘက်သုံး (ဖောက်ခွဲခြင်းစသည်) Analysis Simulation စသည်
လေယာဉ်သုံးဂတ်စ်တာဘိုင်	အများပြည်သူသုံးလေယာဉ်များ၊ရဟတ် ယာဉ်များ	Fighter(Aircraft)၊ စစ်ဘက်သုံး ရဟတ်ယာဉ်များ စသည်
Man-made Satellite	ဆက်သွယ်ရေးဂြိုဟ်တု၊ မိုးလေဝသဂြိုဟ်တု	စစ်ဘက်သုံးဂြိုဟ်တု
မောင်းသူမဲ့လေယာဉ် (UAV)	သတ္တုရည်စိမ်ပစ္စည်းများထုတ်လုပ်ခြင်း	ကင်းထောက်ခြင်း၊တိုက်ခိုက်ခြင်း စသည်


※ကုန်ပစ္စည်းများသာမက အထက်ဖော်ပြပါပစ္စည်းများ၏ ဒီဇိုင်း၊ထုတ်လုပ်မှု၊အသုံးပြုမှုနှင့် သက်ဆိုင်သော နည်းပညာများ နှင့်ပတ်သက်၍လည်း စစ်ဘက်ဆိုင်ရာတွင်သုံးစွဲသွားမည့် အန္တရာယ်ရှိပါသည်။

စုဆောင်းရေးလုပ်ရှားမှု ပုံစံအမျိုးမျိုး

- လတ်တလောကာလတွင် များစွာသောနိုင်ငံများသည် မဟာဗျူဟာကျသော Export Control System ကို ဖော်ဆောင်နေသော်လည်း တတိယမြောက်နိုင်ငံ လမ်းကြောင်းကိုအသုံးပြုသော Roundabout Export Front Company ကို အသုံးပြု၍ သတင်းအချက်အလက်များပိုမိုကောင်းမွန်စွာဖန်တီးနေခြင်း စသည်တို့ကိုပြုလုပ်နေသည့်ကုမ္ပဏီလုပ်ငန်းရှင်များလည်းရှိပြီး အဆိုပါကုမ္ပဏီတို့၏စုဆောင်းရေးလုပ်ငန်းများသည်လည်း ပုံစံအမျိုးမျိုးရှိနေပါသည်။
- 2017ခုနှစ် ဖေဖော်ဝါရီလ Security Council Expert Panel ၌ ①မြောက်ကိုရီးယား၏ပိတ်ဆို့မှုမှလွတ်မြောက်ခွင့်ဆိုင်ရာ အတိုင်းအတာများလာခြင်းနှင့် ကျွမ်းကျင်ပါးနပ်မှုများ ရှိနေပါသည်။ ②မြောက်ကိုရီးယားနိုင်ငံခြားရေးသံတမန်စသည်တို့က အဓိကပုဂ္ဂိုလ်ဖြစ်လာပြီးတတိယမြောက်နိုင်ငံရှိကိုယ်စားလှယ်နှင့် Front Company များကိုအသုံးပြု၍ ပစ္စည်းလူ နှင့် ငွေကြေးများကိုလည်ပတ်ဆောင်ရွက်နေပါသည်။ ③လက်နက်နှင့်တွင်းထွက်ပစ္စည်းများကုန်သွယ်ခြင်းကို ဆက်တိုက်လုပ်ဆောင်ပြီးနိုင်ငံတကာငွေကြေးလည်ပတ်မှုစနစ်ကို ဆက်၍အသုံးပြုနေပါသည်။ ④ဆိပ်ကမ်းကပ်တားမြစ်မှုအချက်များကိုလည်း လှည့်စားလုပ်ဆောင်နေကြောင်း ထောက်ပြခဲ့ရပါသည်။

[လိမ်လည်လျှောက်လွှာတင်ခြင်း၊ Roundabout Export ဥပမာများ]

- 2010ခုနှစ်ဇန်နဝါရီလတွင် A ကုမ္ပဏီသည် Carbon Fiber များကို X နိုင်ငံမှတစ်ဆင့် Y နိုင်ငံသို့တင်ပို့ခဲ့ပါ သည်။ A ကုမ္ပဏီသည်ဝယ်ယူသည့်နိုင်ငံကို X နိုင်ငံ ဟု လိမ်လည်၍ တင်ပို့ခွင့်ကိုမယူဘဲ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပါသည်။
- METIသည်2015ခုနှစ်ဇွန်လတွင် A ကုမ္ပဏီအား ယမ်း 10 သိန်း၊ ဝန်ထမ်းအား ယမ်း 10 သိန်း ဒဏ်ကြေး ချမှတ်ခဲ့ပါသည်။
- METI သည် 2016ခုနှစ် ဇန်နဝါရီလတွင် A ကုမ္ပဏီ အား ဒေသအားလုံးသို့တင်ပို့ခွင့်ကို 4လကြာ တားမြစ် သည့် ဥပဒေပိုင်းဆိုင်ရာ အရေးယူမှုကို ပြုခဲ့ပါသည်။



United Nations Security Council Decision 1 5 4 0

အဖွဲ့ဝင်ဖြစ်သည့်နိုင်ငံများသည်

- အနုမြူလက်နက်၊ ဓာတုလက်နက် (သို့) ထိုပစ္စည်းများသယ်ယူနည်းလမ်းကို ဖန်တီးခြင်း၊ ရယူခြင်း၊ ထုတ်လုပ်ခြင်း၊ ပိုင်ဆိုင်ခြင်း၊ ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း (သို့) အသုံးပြုရန်ကြံစည်နေသည့် အဖွဲ့ဝင် မဟုတ်သောနိုင်ငံများအား ထောက်ပံ့ကူညီခြင်း များမပြုရန်။
- ကိုယ်ပိုင်ပြည်တွင်းလုပ်ထုံးလုပ်နည်းများအတိုင်းလိုက်နာပြီး၊ အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံမှ အနုမြူ လက် နက်၊ ဓာတုလက်နက်(သို့) Bacteriological Weapon နှင့်ထိုအရာ များသယ်ယူနည်းလမ်းဖန်တီးခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း (သို့) အသုံးပြုရန်၊ ထိုကဲ့သို့လုပ်ဆောင်မှုတွင် ပါဝင်ရန်ကြံစည်ခြင်း၊ ပူးတွဲ၍ဆောင်ရွက် ခြင်း၊ ထိုကဲ့သို့သောလုပ်ဆောင်မှုကိုအားပေးခြင်း (သို့) ထိုကဲ့သို့သော လုပ်ဆောင်မှု ကို ငွေကြေးကူညီခြင်းများမပြုရန်တားမြစ်သည်။ သင့်တော်ပြီး ထိရောက်မှုရှိသော ဥပဒေ ဖြင့် စီရင်မည်။
- တင်ပို့ခြင်း၊ ဖြတ်သန်းခြင်း၊ ပြောင်းတင်ခြင်းနှင့်တဖန်တင်ပို့ခြင်းများကိုစီမံဆောင်ရွက်မည့် သင်တော်သော ဥပဒေ စည်းမျဉ်း၊ ငွေကြေးထောက်ပံ့ခြင်းနှင့် ပြန့်ပွားရေးကိုအားပေးသည့်အနေဖြင့်ပို့ဆောင်ခြင်းဆိုသည့် ထိုကဲ့သို့သော တင်ပို့မှု၊ ပြောင်းတင်ခြင်းနှင့်သက်ဆိုင်သော ငွေကြေးထောက်ပံ့ခြင်းနှင့် လုပ်ဆောင်ပေးမှု များ အပေါ် ဦးစီမံဆောင်ရွက်ရန် အပြင် End User Control ကိုပါဆောင်ရွက်ခြင်းအပါအဝင်၊ ထိုကဲ့သို့ သော ကိစ္စများအတွက် သင့်တော်ပြီး ထိရောက် သောကာကွယ်ရေးဆောင်ရွက်ချက်များ၊ နိုင်ငံနယ်နိမိတ်ထိန်းချုပ်ရေးနှင့် ဥပဒေစည်းမျဉ်းများထည့်သွင်းဆောင်ရွက်ရေး ကိုကြိုးပမ်းခြင်းတို့အပြင်၊ ပြည်တွင်း ဆိုင်ရာတင်ပို့မှုနှင့်ပြောင်းတင်ခြင်းဆိုင်ရာစီမံမှုများကိုလည်းဆောင်ရွက်ရမည်ဖြစ်ပြီး၊ ပိုမိုတိုးတက်စေရန်၊ ထပ်မံ၍ လေ့လာသုံးသပ်ပြီးရှေ့ဆက်ဆောင်ရွက်ရမည်။

※ အဆိုပါအတည်ပြုဆုံးဖြတ်ချက်သည်အားလုံးသောလိုက်နာဆောင်ရွက်ရမည့်တာဝန်များ၏အခြေခံက ျသောအချက်ပင်ဖြစ်ပြီး၊ မည်ကဲ့သို့ဆောင်ရွက်ရမည်ဟူသောတာဝန်များ၏အခြေခံအချက်မဟုတ်ပါ။ ဆောင်ရွက်ပုံသည် အသီးသီးသောအဖွဲ့ဝင်နိုင်ငံများနှင့်သက်ဆိုင်ပါသည်။

1 . Security Trade Control အရေးပါပုံ

- Export Control ဆိုင်ရာ အခြေအနေ

- နိုင်ငံတကာအဆင့်မှီ Export Control Framework

2 . ဂျပန်နိုင်ငံ၏ Security Trade Control ၏

သမိုင်းကြောင်းနှင့် လေ့လာသင်ယူရရှိမှုများ

3 . ဂျပန်နိုင်ငံ၏ Security Trade Control

System အကြမ်းပျဉ်းအကြောင်းအရာ


Multilateral Export Control Regime

	NSG (Nuclear Suppliers Group)	AG (Australia Group)	MTCR (Missile Technology Control Regime)	WA (Wassenaar Arrangement)
1. ကန့်သတ်ပစ္စည်းစာရင်းပင်များ	<p>(1) အနုမြူသုံးပစ္စည်း နည်းပညာ</p> <p>①အနုမြူဓာတ် ②ဓာတ်ပေါင်းဖို ပူးတွဲစက်ပစ္စည်း ③Heavy Hydrogen ဓာတ်ပေါင်းဖိုသုံးခဲနက်/Graphite ④Uranium Enrichment Reprocessing Plant</p> <p>(2) အနုမြူဆိုင်ရာဘက်စုံသုံးပစ္စည်း နည်းပညာ</p>	<p>(1) ဓာတုလက်နက်</p> <p>①ဓာတုပစ္စည်း ②ဓာတုလက်နက်ဘက်စုံသုံး ပစ္စည်းထုတ်လုပ်ရေးအဆောက်အအုံ ပိုင်း</p> <p>(2) Bacteriological Weapon</p> <p>①Bacteria ②Bacteriological Weapon ဘက်စုံသုံးပစ္စည်းထုတ်လုပ်ရေးအဆောက်အအုံအပိုင်း</p>	<p>(1) အကြီးစား ဒုံးကြည်လက်နက် မောင်းသူမဲ့လေယာဉ်</p> <p>(2) အသေးစားဒုံးကြည်လက်နက် မောင်းသူမဲ့လေယာဉ် နှင့်ပတ်သက်သောကုန်ကြမ်းနှင့် နည်းပညာ</p>	<p>(1) လက်နက်</p> <p>(2) General Purpose Products</p> <p>①နောက်ဆုံးပေါ်ကုန်ကြမ်း ②ကုန်ကြမ်းထုတ်လုပ်ခြင်း ③Electronics ④Computer ⑤ဆက်သွယ်ရေးဆိုင်ရာ စသည်</p>
2. ကျင့်သုံးသည့် ခုနှစ် (ဂျပန်နိုင်ငံ ပါဝင်မှု)	1978 ခုနှစ် (အဆိုပါနှစ်)	1985 ခုနှစ် (အဆိုပါနှစ်)	1987 ခုနှစ် (အဆိုပါနှစ်)	1996 ခုနှစ် (အဆိုပါနှစ်)
3. အဖွဲ့ဝင်နိုင်ငံ အရေအတွက်	4 8 Countries	4 2 Countries+ EU	3 5 Countries	4 2 Countries
4. အဖွဲ့ဝင် နိုင်ငံ	<p><White Contries></p> <p>Argentina, Australia, Austria, Belgium, Bulgaria, Canada, Czech Republic, Denmark, Finland, France, Germany, Greece, Hungary, Ireland, Italy, Japan, Korea, Luxembourg, Netherlands, New Zealand, Norway, Poland, Portugal, Spain, Sweden, Switzerland, United Kingdom, United State</p>			
	<p>Croatia, Cyprus, Estonia, Iceland, Latvia, Lithuania, Malta, Romania, Serbia, Slovakia, Slovenia, Turkey</p> <p>Russia, Ukraine, Belarus, Kazakhstan Brazil, Mexico, China South Africa</p>	<p>Croatia, Cyprus, Estonia, Iceland, Latvia, Lithuania, Malta, Romania, Slovakia, Slovenia, Turkey</p> <p>Ukraine</p> <p>Mexico India</p>	<p>Iceland, Turkey,</p> <p>Russia, Ukraine</p> <p>Brazil India South Africa</p>	<p>Croatia, Estonia, Latvia, Lithuania, Malta, Romania, Slovakia, Slovenia, Turkey,</p> <p>Russia, Ukraine</p> <p>Mexico India South Africa</p>

White Countries : Export Control အား တင်းကြပ်စွာဆောင်ရွက်နေသည်ဟုအတည်ပြုသတ်မှတ်ခံထားရသောကြောင့် အဆင်ပြေချောမွေ့သောတင်ပို့မှုလုပ်ငန်းများဆောင်ရွက်နိုင်သည့်နိုင်ငံများ

မဟာဗျူဟာကျသော Export Control System အကူးအပြောင်း

- စစ်အေးတိုက်ပွဲအပြီး အရှေ့နှင့်အနောက်ထိပ်တိုက်တွေ့မှုများ၊ များစွာသောဖျက်ဆီးရေးလက်နက်များ ပြန့်ပွားလာမှုကိုအရင်းပြု၍ သိမ်မွေ့နက်နဲသောပစ္စည်းများ၏ Export Control အတွက် Multilateral Export Control Regime ကို စတင်ခဲ့ပါသည်။
- နိုင်ငံတကာအခြေအနေများ ရှုပ်ထွေးနေဆဲအတွင်းမှာပင် Regime ၏တာဝန်များလည်း ရှုပ်ထွေးခဲ့ပါသည်။



- 1 . Security Trade Control အရေးပါပုံ
 - Export Control ဆိုင်ရာ အခြေအနေ
 - နိုင်ငံတကာအဆင့်မှီ Export Control Framework
- 2 . ဂျပန်နိုင်ငံ၏ Security Trade Control ၏ သမိုင်းကြောင်းနှင့် လေ့လာသင်ယူရရှိမှုများ
- 3 . ဂျပန်နိုင်ငံ၏ Security Trade Control System အကြမ်းဖျဉ်းအကြောင်းအရာ

- ဂျပန်နိုင်ငံသည် 1949 ခုနှစ်တွင် Foreign Exchange and Foreign Trade Act (FEFTA) ကိုပြဋ္ဌာန်းပြီး၊ဥပဒေနှင့်အညီ Security Trade Control ကို စတင်လုပ်ဆောင်ခဲ့ပါသည်။
- ဂျပန်နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းရှင်များသည် တင်ပို့မှုကန့်သတ်ထားခံရသောပစ္စည်းနှင့်စပ်လျဉ်း၍ လိမ်လည်တင်ပြပြီး၊မမှန်မကန်တင်ပို့ခဲ့ကြောင်းပေါ်ပေါက်လာပြီး၊ဂျပန်ကုန်ပစ္စည်းကိုဝယ်ယူအားမပေးသောလှုပ်ရှားမှုကိုဖြစ်ပေါ်စေခဲ့ပါသည်။မမှန်မကန်တင်ပို့ခဲ့သည့် ကုန်ထုတ်လုပ်ငန်းစသည်တို့၏ တာဝန်ရှိသူများကို အလုပ်မှရပ်နားစေပြီး၊နောက်ပိုင်းတွင် ရှယ်ယာရှင်များထံမှ တရားစွဲခံရခြင်းစသည့် ကြီးမားသောဆုံးရှုံးမှုကိုရရှိစေခဲ့ပါသည်။

- 1949 ခုနှစ်တွင် Foreign Exchange and Foreign Trade Act (FEFTA) ကိုပြဋ္ဌာန်းခြင်း
- 1952ခုနှစ်တွင် Coordinating Committee for Multilateral Export Controls (COCOM) ၌ အဖွဲ့ဝင်ဖြစ်


↓

FEFTA ကိုလိုက်နာ၍ Export Control ကိုဆောင်ရွက်ခြင်း

↓

- 1987 ခုနှစ်တွင် ဂျပန်နိုင်ငံ၏ လုပ်ငန်းသုံးစက်ပစ္စည်းများအားCOCOM ကော်မတီမှ ကန့်သတ်ထားသော နိုင်ငံများသို့ မမှန်မကန်တင်ပို့ခြင်း

- ✓ ဂျပန်နိုင်ငံအပေါ် ယုံကြည်မှုကျဆင်းလာခြင်း
- ✓ ကုန်ထုတ်လုပ်ငန်းရှင်များစသည့်တာဝန်ရှိသူ သူများအပြောင်းအရွှေ့ဖြစ်ခြင်း
- ✓ ရှယ်ယာကိုယ်စားလှယ်များတရားစွဲဆိုခြင်း




(1987ခုနှစ် နေ့စဉ်သတင်းစာ ညနေပိုင်းထုတ်)

ပြဿနာဖြစ်ပွားပြီးနောက် ဆောင်ရွက်ချက်များ

- ပြဿနာဖြစ်ပွားပြီးနောက် ဂျပန်အစိုးရသည် Security Trade Control System ကို အစွမ်းကုန် ခိုင်ခံ့အောင်ပြုလုပ်ခဲ့ပါသည်။


- METI မှဆောင်ရွက်ချက်များ**
- ✓ Export Control ရှိ စီစစ်ရေးဝန်ထမ်းများကို နှစ်ဆထပ်တိုးလိုက်ခြင်း
 - ✓ FEFTA ကိုပြင်ဆင်ပြီး၊ အလုပ်နှင့်ထောင်ဒဏ်ကာလများတိုးမြှင့်ခြင်း၊ အချိန်ကျော်ဒဏ်ကြေးများကိုတင်ကြပ်စွာချမှတ်ခြင်း
 - ✓ Internal Compliance Program (ICP) နှင့် တင်းကြပ်စွာပင်ရောက်စစ်ဆေးခြင်း

- လုပ်ငန်းရှင်များမှ ဆောင်ရွက်ချက်များ**
- ✓ Internal Compliance Program (ICP) ကိုထည့်သွင်း၍ တင်းကြပ်စွာ Export Control ကိုဆောင်ရွက်ခြင်း
 - ✓ End User ကိုတဆင့်ရောင်းချခြင်းများမရှိစေရန် ကာကွယ်သည့် စီမံချက် (ထပ်မံ၍တပ်ဆင်လျှင်ရာဖွေတွေ့ရှိနိုင်သည့်ကိရိယာစသည်)ကို ထည့်သွင်းခြင်း စသည့်ဖြင့် ကိုယ်ပိုင် Export Control ကိုတင်းကြပ်စွာ ဆောင်ရွက်ခြင်း



ယုံကြည်မှု
ပြန်လည်
ရရှိရန်
အတွက်

- CISTECဆိုသည်မှာ ဂျပန်နိုင်ငံ၏ Security Export Control ကို အထူးပြုထားသည့် ဂျပန်၏ တစ်ခုတည်းသော NPO (NGO)
- 1989 ခုနှစ် ဧပြီလတွင်တည်ထောင်ပြီး၊ စက်မှုကုန်ထုတ်လုပ်ငန်း ကဏ္ဍမှရင်းနှီးငွေဖြင့် လည်ပတ်နေသည်။
- အဖွဲ့ဝင်ကုမ္ပဏီအရေအတွက် : ကုမ္ပဏီ 450 ကျော် (ဂျပန်အကြီးစားကုန်ထုတ်လုပ်ငန်းများပါဝင်ခြင်း)
- အဓိကတာဝန် : စက်မှုကုန်ထုတ်လုပ်ငန်းကဏ္ဍ၊ နိုင်ငံရေး နှင့် ပညာရေးကဏ္ဍ/Academia များ အကြား ချိတ်ဆက်ဆက်သွယ်ခြင်း



Security Trade Control အရေးပါပုံ (ဂျပန်နိုင်ငံ၏လေ့လာသင်ယူရရှိမှုများ)

✓ ကမ္ဘာတလွှားဘေးအန္တရာယ်ကင်းစင်စေရန်အတွက် Security Trade Controlသည် အလွန်အရေးပါပါသည်။

- သေချာမှန်ကန်သော Trade Control ကို မဆောင်ရွက်လျှင် မိမိနိုင်ငံသာမက ကမ္ဘာကြီး၏ ဘေးအန္တရာယ်ကင်းစင်မှုကိုပါ အနှောင့်အယှက်ဖြစ်စေပါသည်။

✓ ပြဿနာ 1 ခု ကြောင့်နိုင်ငံ၊ လုပ်ငန်းတို့အပေါ် ထားရှိသည့် ယုံကြည်မှုများခဏ အတွင်း ပျောက်ကွယ်နိုင်ပါသည်။

- သေချာမှန်ကန်သော Trade Control ကိုဆောင်ရွက်နေကြောင်း ယုံကြည်မှုကို လက်ခံရရှိထားလျှင် လုပ်ငန်းရင်းနှီးမှုများတိုးပွားလာပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏လမ်းစကိုဖြစ်စေပါသည်။

✓ စနစ်ရှိသည်ဟုဆိုရုံမျှဖြင့် မလုံလောက်ပါ။ သေချာမှန်ကန်သော လည်ပတ်ဆောင်ရွက်မှုသည်သာ အဓိကဖြစ်ပါသည်။

- စနစ်ရှိသော်လည်း သေချာမှန်ကန်သော လည်ပတ်ဆောင်ရွက်မှုမရှိလျှင် စနစ်မရှိခြင်းနှင့်တူနေပါလိမ့်မည်။

✓ နိုင်ငံနှင့်ကုန်ထုတ်လုပ်မှုကဏ္ဍ နှစ်ဖက်လုံး ကြိုးစားသွားရန်လိုအပ်ပါသည်။

- နိုင်ငံ၏ အစွမ်းအစရှိသော Trade Control System ဖြစ်တည်နေမှုသည် မရှိမဖြစ် လိုအပ်သော အရာ ဖြစ်သည်။
- နိုင်ငံနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ပူးပေါင်း၍ Trade Control ကိုဆောင်ရွက်ခြင်းသည် အလွန် အရေးကြီးပါသည်။
- ကုန်ထုတ်လုပ်ငန်းကဏ္ဍအနေနှင့်လည်း ကိုယ်ပိုင် လုပ်ဆောင်မှုကိုထည့်သွင်း ဆောင်ရွက်စေဖို့ လိုအပ်ပါသည်။

1. Security Trade Control အရေးပါပုံ
 - Export Control ဆိုင်ရာ အခြေအနေ
 - နိုင်ငံတကာအဆင့်မှီ Export Control Framework
2. ဂျပန်နိုင်ငံ၏ Security Trade Control ၏ သမိုင်းကြောင်းနှင့် လေ့လာသင်ယူရရှိမှုများ
3. ဂျပန်နိုင်ငံ၏ Security Trade Control System အကြမ်းဖျဉ်းအကြောင်းအရာ

Security Trade Control System အကြမ်းမျဉ်းအကြောင်းအရာ

- ဖွံ့ဖြိုးပြီးနိုင်ငံများပိုင်ဆိုင်သည့်အရည်အသွေးကောင်းမွန်သောကုန်ပစ္စည်းများနှင့်နည်းပညာများသည် ဖျက်ဆီးရေး လက်နက် များနှင့်သာမာန် စစ်လက်နက်များတီထွင်ထုတ်လုပ်နေသည့်နိုင်ငံများ၊ ဒေသများ၊အကြမ်းဖက် အဖွဲ့အစည်းများ ဆီသို့ ရောက်ရှိ သွားလျှင် နိုင်ငံတကာ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်ပြီး၊ ကမ္ဘာတလွှား အခြေအနေများ မတည်မငြိမ်ဖြစ်၍ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ရောက်နိုင်ပါသည်။
- ထိုကဲ့သို့သောအရာများကိုကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများအဓိကပါဝင်သောMultilateral Export Control Regime ဖြင့် Export Control ကိုတင်းကြပ်စွာဆောင်ရွက်နေပါသည်။အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများတွင်လည်း ထိုလုပ် ဆောင်ချက်စည်းမျဉ်းများကို ထည့်သွင်းကိုးကား၍ဆောင်ရွက်သွားရန်လိုအပ်ပါသည်။ထို့ပြင် Internal Direct Investment Control လည်း လိုအပ်ကြောင်းသိရှိလာကြပါပြီ။
- ဂျပန်နိုင်ငံတွင်မူ ထိုကဲ့သို့သောလုပ်ငန်းများအားစီမံဆောင်ရွက်ရာတွင် "FEFTA" နှင့် အညီဆောင်ရွက်နေပါသည်။

Carbon Fiber




ကုန်ပစ္စည်းတင်ပို့ခြင်း



License System

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်အန္တရာယ်ကင်းရေးကိုထိပါးစေ
နောက်ယှက်မည့် ကုန်ပစ္စည်း တင်ပို့မှုများကို ကန့်သတ်ခြင်း

Design



နည်းပညာထောက်ပံ့ခြင်း



License System

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်အန္တရာယ်ကင်းရေးကိုထိပါးစေ
နောက်ယှက်မည့် နည်းပညာထောက်ပံ့မှုများကို
ကန့်သတ်ခြင်း

ဂျပန်လုပ်ငန်းများ



Internal Direct Investment



ကြိုတင်တင်ပြခြင်းစနစ်

- ① နိုင်ငံလုံခြုံရေးကိုထိပါးပြီး၊
 - ② နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုနောက်ယှက်သော
 - ③ ပြည်သူအများစုအန္တရာယ်ကျရောက်နိုင်သည့်
- Internal Direct Investment အားကန့်သတ်ထားပါသည်။

(ပြောင်းလဲခြင်း၊ ရပ်ဆိုင်းခြင်းအား
အသိပေးခြင်း၊ အမိန့်ပေးခြင်းပြုနိုင်သည်။)

Security Trade Control System အကြမ်းဖျဉ်း အကြောင်းအရာ

- ကန့်သတ်စာရင်းဝင်ပစ္စည်းများတင်ပို့ခြင်းနှင့်နည်းပညာများဝန်ဆောင်မှုပေးခြင်းတို့အတွက် METI ဝန်ကြီး၏ ခွင့်ပြုချက်လိုအပ်ပါသည်။

<ကုန်ပစ္စည်းများတင်ပို့ခြင်း>

<နည်းပညာများဝန်ဆောင်မှုပေးခြင်း>



<Act>

အခန်း 48 စာပိုဒ် 1

အခန်း 25 စာပိုဒ် 1 နှင့် စာပိုဒ် 3



- <သီးခြားဖော်ပြ နံပါတ် 1>
- စာပိုဒ် 1 လက်နက်ဆိုင်ရာ
 - စာပိုဒ် 2 အနုမြူဆိုင်ရာ
 - စာပိုဒ် 3 ဓာတုလက်နက်ဆိုင်ရာ
 - 3 ၏ 2 အပိုဒ်ခွဲ Bacteriological Weapon ဆိုင်ရာ
 - စာပိုဒ် 4 ခိုးကြည့်လက်နက်ဆိုင်ရာ
 - စာပိုဒ် 5 ~ 1 5 သာမန်စစ်လက်နက်ဆိုင်ရာ
 - စာပိုဒ် 1 6 Catch-All Control

- <သီးခြားဖော်ပြဇယား>
- စာပိုဒ် 1 လက်နက်ဆိုင်ရာ
 - စာပိုဒ် 2 အနုမြူဆိုင်ရာ
 - စာပိုဒ် 3 ဓာတုလက်နက်ဆိုင်ရာ
 - 3 ၏ 2 အပိုဒ်ခွဲ Bacteriological Weapon ဆိုင်ရာ
 - စာပိုဒ် 4 ခိုးကြည့်လက်နက်ဆိုင်ရာ
 - စာပိုဒ် 5 ~ 1 5 သာမန်စစ်လက်နက်ဆိုင်ရာ
 - စာပိုဒ် 1 6 Catch-All Control

<Cabinet Order>



<Ministerial Order>

“သီးခြားဖော်ပြ နံပါတ် 1” တွင် ကန့်သတ်စာရင်းဝင်ပစ္စည်းများကိုဖော်ပြထားခြင်း

ကန့်သတ်စာရင်းဝင်ပစ္စည်းများ၏ “Specification” ကိုဖော်ပြထားသည်

“သီးခြားဖော်ပြဇယား” တွင် ကန့်သတ်စာရင်းဝင်နည်းပညာများကိုဖော်ပြထားသည်

ကန့်သတ်စာရင်းဝင်နည်းပညာများ၏ “Specification” ကိုဖော်ပြထားသည်

List Control နှင့် Catch-All Control

- List Control ပါ ပစ္စည်းမဟုတ်သော်လည်း များစွာသောအဖျက်လက်နက်များ စသည်တို့ ကိုတီထွင်ထုတ်လုပ်နေခြင်းတွင်အသုံးပြုသည်ဟု စိုးရိမ်ရသည့်အခါတွင် METI ဝန်ကြီး၏ခွင့်ပြုချက်လိုအပ်ပါသည်။

FEFTA	Cabinet Order	List Control	အဖျက်လက်နက်များစသည့် Catch-All Control	သာမန်စစ်လက်နက်များ Catch-All Control
အခန်း 4 8 (ကုန်ပစ္စည်း)	Export Control Order	အပိုဒ် 1 ~ အပိုဒ် 1 5	အပိုဒ် 1 6	
အခန်း 2 5 (နည်းပညာ)	Foreign Exchange Order	အပိုဒ် 1 ~ အပိုဒ် 1 5	အပိုဒ် 1 6	
		<u>Control Item</u> လက်နက်, နက်ဒီသိမ်မွေ့ သော ဘက်စုံသုံးပစ္စည်းများ	<u>Control Item</u> List Controlပါပစ္စည်းမဟုတ်သောအရာများ အားလုံး (စားသောက်ကုန်နှင့်သစ်ပစ္စည်းများစသည်မပါ)	
		<u>ကန့်သတ်ထားသောတင်သွင်းနိုင်ငံများ</u> ဒေသအားလုံး	<u>ကန့်သတ်ထားသောတင်သွင်းနိုင်ငံများ</u> White Country မပါ အခြားသောနိုင်ငံများ	

White Countries : Export Control ကို တင်းကြပ်သောစာတင်ခွင့်ရရှိနေသည့်နိုင်ငံများ

Argentina, Australia, Austria, Belgium, Bulgaria, Canada, Czech Republic, Denmark, Finland, France, Germany, Greece, Hungary, Ireland, Italy, South Korea, Luxembourg, Netherlands, New Zealand, Norway, Poland, Portugal, Spain, Sweden, Switzerland, United Kingdom, United State


United Nations Security Council Decisionအရ လက်နက်နှင့်ဆက်စပ်သောပစ္စည်းများတင်ပို့မှုတားမြစ်ထားသောနိုင်ငံများ

Afghanistan, Central Africa, Democratic Republic of the Congo, Ivory Coast, Eritrea, Iraq, Lebanon, Liberia, Libya, North Korea, Somalia, Sudan

FEFTA အရ ကုန်ပစ္စည်းနှင့်နည်းပညာများဆိုင်ရာကန့်သတ်ချက်များ


ကန့်သတ် /Order အမျိုးအစား	ကန့်သတ်သော အပိုင်း	ကန့်သတ်ချက်အသေးစိတ်	ခွင့်ပြုချက် (License)
List Control	<ul style="list-style-type: none"> ➢ ကုန်စည် တင်ပို့မှု ➢ နည်းပညာ ၊ တင်ပို့မှု 	<ul style="list-style-type: none"> ➢ List Control ပါ အမျိုးအစားများ (အပိုင်း 1 – 15) 	<ul style="list-style-type: none"> ➢ Individual License ➢ Bulk License
Catch-All Control	<ul style="list-style-type: none"> ➢ ကုန်စည် တင်ပို့မှု ➢ နည်းပညာ ၊ တင်ပို့မှု 	<ul style="list-style-type: none"> ➢ အဖျက်လက်နက်များ (Weapons of mass destruction) (အပိုင်း 16) ➢ သာမန်စစ်လက်နက် (Conventional Weapons) (အပိုင်း 16) 	<ul style="list-style-type: none"> ➢ Individual License
Brokering Control	<ul style="list-style-type: none"> ➢ ကုန်စည် 	<ul style="list-style-type: none"> ➢ List Control ပါ အမျိုးအစားများ (အပိုင်း 1) ➢ အဖျက်လက်နက်များဆိုင်ရာ Catch-All (အပိုင်း 2 – 16) 	<ul style="list-style-type: none"> ➢ Individual License
Transshipment Control	<ul style="list-style-type: none"> ➢ ကုန်စည် 	<ul style="list-style-type: none"> ➢ List Control ပါ အမျိုးအစားများ (အပိုင်း 1) ➢ အဖျက်လက်နက်များဆိုင်ရာ Catch-All (အပိုင်း 2 – 16) 	<ul style="list-style-type: none"> ➢ Individual License

Japan System နှင့် Multilateral Export Control Regime တို့၏ List Control Items ပတ်သက်နေမှု

No;		Multilateral Export Control Regime	List Control Items
1	လက်နက်	WA (Wassenaar Arrangement)	
2	ဘက်စုံသုံးပစ္စည်း	အဖျက်လက်နက်များဆိုင်ရာ 	NSG (Nuclear Suppliers Group)
3			AG (Australia Group)
3 ၏ 2			MTCR (Missile Technology Control Regime)
4			
5	သာမန်စစ်လက်နက်များဆိုင်ရာ	WA (Wassenaar Arrangement)	Category 1
6			Category 2
7			Category 3
8			Category 4
9			Category 5
10			Category 6
11			Category 7
12			Category 8
13			Category 9
14			အခြား
15	ဘက်စုံသုံး		သိမ်မွေ့နက်နက်သောပစ္စည်းများ
16	သာမန်စစ်လက်နက်များဆိုင်ရာ		သာမန်စစ်လက်နက်များဆိုင်ရာ Catch-All Control
	အဖျက်လက်နက်များဆိုင်ရာ		အဖျက်လက်နက်များဆိုင်ရာ Catch-All Control


List Control
 ဘာမာန်စစ်လက်နက် : 20
 အဖျက်လက်နက်များ : 20
 20 ခုနှစ်
 4 လပိုင်း : 11
 8 ခုနှစ်
 11 လပိုင်း : 11

Security Trade Control တွင် ကန့်သတ်ထားခြင်းထားသောလုပ်ဆောင်မှုများ



စစ်ဆေးခြင်းအဆင့်များ

- တင်ပို့သူသည် တင်ပို့ကုန်ပစ္စည်းများအား ဥပဒေစည်းမျဉ်းများတွင် သတ်မှတ်ထားသော ပစ္စည်းဖြစ်၊မဖြစ် ဆုံးဖြတ်အတည်ပြုထားရန်တာဝန်ရှိပါသည်။ ထိုဆုံးဖြတ်အတည်ပြုချက်အရ List Control ပါ ပစ္စည်းဖြစ်ကြောင်းတွေ့ရှိလျှင် METI ဆီသို့ ခွင့်ပြုချက်လျှောက်ထားရန် လိုအပ်ပါသည်။
- METI သည် ခွင့်ပြုချက်တောင်းခံမှုနှင့်စပ်လျဉ်း၍ End Use နှင့် End User ကို စိစစ်ခြင်းများ စသည်တို့ကို ဆောင်ရွက်ပြီး၊ခွင့်ပြုသည် (သို့) ခွင့်မပြုပါဟူသောဆုံးဖြတ်ချက်ကိုချမှတ်သည်။ တင်ပို့ခွင့်ပြုသည့်အခါတွင်ထပ်မံ၍အခြားသောအချက်အလက်များဖြည့်စွက်ဆောင်ရွက်ခိုင်း လေ့ရှိပါသည်။




① ကုန်စည်နှင့်နည်းပညာများ ဝယ်ယူသူဘက်ရောက်ရှိနိုင်ရန် သေချာမှုရှိမရှိ

- စာချုပ်ချုပ်ဆိုမှုတွင်ဝယ်ယူသူအထိပါဝင်နေသလား။
- ပို့ပေးမည့်လမ်းကြောင်းသည် ပုံမှန်အတိုင်းဖြစ်ပါသလား။




② ဝယ်ယူသူကကုန်စည်နှင့်နည်းပညာများကို အသုံးပြုရန်ရှိမရှိ

- ဝယ်ယူသူ၏လုပ်ငန်းအကြောင်းနှင့်ကုန်စည်အသုံးချမှုကိုက်ညီမှု ကိုက်ညီမှုရှိပါသလား။
- ကုန်စည်အရေအတွက် သင့်တင့်မျှတမှုရှိပါသလား။




③ ကုန်စည်နှင့်နည်းပညာများအား စိုးရိမ်ရသောနေရာများတွင်အသုံးပြုနိုင်မှုရှိမရှိ

- ဝယ်ယူသူသည် စစ်ဘက်သုံးပစ္စည်းများ နှင့်ပတ်သက် ဆောင်ရွက်နေပါသလား။
- ဝယ်ယူသူသည် စစ်ဘက်လုပ်ငန်းများနှင့် ပတ်သက်နေပါ သလား။



④ ကုန်စည်နှင့်နည်းပညာများအား မှန်ကန်သင့်လျော်စွာစီမံဆောင်ရွက်နိုင်မှုရှိမရှိ

- ကုန်စည်များအသုံးပြုမည့်နေရာ(စက်ရုံစသည်)တို့သတ်မှတ် တည်ရှိပါသလား။
- ကုန်စည်များအားစီမံဆောင်ရွက်မှုနည်းလမ်း မှန်ကန်စွာ ရှိပါ သလား။



တင်ပို့ခွင့်ပြုချက်(Export License) အမျိုးအစားများ

Individual License

➢ အရောင်းအဝယ်သီးခြားစီ တင်ပို့ခွင့်ပြုခြင်း

Bulk License

➢ 3 နှစ်သက်တမ်း၊ အမျိုးမျိုးသော အရောင်းအဝယ်များအတွက် အကျုံးဝင်သည်။
➢ တင်ပို့သူမှ မိမိကိုယ်တိုင် Export Control ကို ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားသည်။

General Bulk License	ကုန်စည်နှင့်နည်းပညာများ၏ သိမ်မွေ့နက်နဲမှုအဆင့်အလိုက် အဆင့်နိမ့်သော ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ White Country သို့သာ ကန့်သတ်၍ သတ်မှတ်ထားသော ဝယ်ယူမည့် နေရာအား ပစ္စည်းများအား တင်ပို့ခြင်းအတွက် အလုံးစုံ ခွင့်ပြုသည်။
Special General Bulk License	ကုန်စည်နှင့်နည်းပညာများ၏ သိမ်မွေ့နက်နဲမှုအဆင့်အလိုက် အဆင့်နိမ့်သော ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ White Country သို့သာ ကန့်သတ်၍ သတ်မှတ်ထားသော ဝယ်ယူမည့် နေရာအား ပစ္စည်းများအား တင်ပို့ခြင်းအတွက် အလုံးစုံ ခွင့်ပြုသည်။ ➔ ICP နှင့် ကြိုတင်စိစစ်မှုများ လိုအပ်သည်။
Special Bulk License	ဆက်တိုက်လုပ်ဆောင်နေသော အရောင်းအဝယ်ဖြစ်ပြီး တူညီသော ဝယ်ယူသူတစ်ဦးတည်းဆီသို့ ဆီသို့သာ တင်ပို့ခြင်းအတွက် အလုံးစုံ ခွင့်ပြုသည်။ ➔ ICP နှင့် ကြိုတင်စိစစ်မှုများ လိုအပ်သည်။
Special Bulk License for Overseas Subsidiaries	ကုမ္ပဏီမှ မိမိ၏ နိုင်ငံခြားရုံးခွဲအား သတ်မှတ်ထားသော ကုန်စည်များကို သာ တင်ပို့ခြင်း အတွက် အလုံးစုံ ခွင့်ပြုသည်။ ➔ ICP နှင့် ကြိုတင်စိစစ်မှုများ လိုအပ်သည်။

တင်ပို့ပြီးနောက်ပိုင်း Re-exportation နှင့်စပ်လျဉ်း၍ဆောင်ရွက်ပုံ

- အဖျက်လက်နက်များဆိုင်ရာ Multilateral Export Control Regime (NSG, AG, MTCR) တွင် တတိယမြောက်နိုင်ငံ၌ စိုးရိမ်ဖွယ်ရာအသုံးပြုမှုများမဖြစ်လာအောင်ကာကွယ်ရန်အတွက် ပြည်တွင်းဥပဒေစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၏ ဘောင်အတွင်းမှနေ၍ Re-exportation ဆိုင်ရာကန့်သတ်မှုများ (Re-exportation ကိုမပြုလုပ်သော သို့မဟုတ် ပြုလုပ်သောအခါတွင်တင်ပို့သူ၏သဘောတူညီချက်ကို ကြိုတင်ရရှိထားသင့်သည်။) ချမှတ်ထားပါသည်။
- ဂျပန်တွင်မူ အထက်ပါ Multilateral Export Control Regime ၏ သတ်မှတ်ချက်များကိုအခြေခံ၍ ① တင်ပို့သူအနေဖြင့် End User ထံမှ Re-exportation မပြုလုပ်ပါဟူသောကတိပေးစာ ကိုရယူထားရန်၊ ② Re-exportation ကိုဆောင်ရွက်မည်ဆိုလျှင် METI မှ ကြိုတင်၍သဘောတူညီချက်ကိုရရှိထားရမည်ဟူသော ကန့်သတ်ချက်ပါ တင်ပို့ခွင့်ပေးခြင်းများ ရှိပါသည်။
- တင်ပို့သူသည်အထက်ပါ တင်ပို့ခွင့်လိုင်စင်ပါအချက်များကိုဖောက်ဖျက်ဆောင်ရွက်လျှင် FEFTA ၏ အခန်း 73 အရ 1,000,000 Yen ဒက်ကြေးပေးဆောင်ရမည်ဟုချမှတ်ထားပါသည်။
- ထို့ပြင် End User ၏ ကတိပေးအချက်များတွင်လိမ်လည်ဖော်ပြထားသည်များပါရှိသည်ဟုတွေ့ရှိရလျှင်မူ အဆိုပါ End User အပေါ် နောင် METI မှ စီစစ်မှုလမ်းစဉ်များအရဆောင်ရွက်ပေးသောအခါ၌ ငြင်းပယ်မှုများရှိလာပါသည်။
- ထိုမှတစ်ဖန် ကမ္ဘာတလွှား၌ Security Export Control ကိုအလေးထားဆောင်ရွက်နေစဉ်တွင် တရားမဝင်သောတင်ပို့မှုများ၊ Re-exportation များနှင့်ဆက်နွယ်သွားမည်ဆိုလျှင် နိုင်ငံတကာအလယ်၌ ကုမ္ပဏီ၏ပုံရိပ်ကျဆင်းလာမည့်အပြင် စီးပွားရေးရှုထောင့်အရလည်း ဆုံးရှုံးမှုများရှိလာနိုင်ပါသည်။

(1) End Use နှင့်စပ်လျဉ်းသောကတိပေးစာကိုရယူခြင်း
တင်ပို့ခွင့်လိုင်စင်ရရှိထားသူသည် End User ထံမှ အောက်ပါအချက်များပါဝင်သော End Use နှင့်စပ်လျဉ်းသော ကတိပေးစာ ကို ရယူထားရပါမည်။

“End User သည် ကုန်စည်စသည်တို့အား Re-exportation မပြုလုပ်ပါ။မလွဲသာ၍ ကုန်စည်များအား Re-exportation ပြုလုပ် သွားလျှင်မူ METI မှ တာဝန်ပေးခွင့်ပြုထားသော တင်ပို့သူထံမှ ကြိုတင်၍သဘောတူညီချက်ကိုရယူရပါမည်။”

(2) ကန့်သတ်ချက်ပါခွင့်ပြုမှုများပေးအပ်ခြင်း
တင်ပို့မှုကိုခွင့်ပြုသည့်အခါတွင်မူ အောက်ပါ အချက်အလက်များပူးတွဲပါဝင်ပါသည်။
“End User ထံမှ Re-exportation နှင့်စပ်လျဉ်းသော ကြိုတင်သဘောတူညီချက်ဆိုင်ရာတောင်းဆိုမှုများရှိလာသောအခါ၌ စောလျင် စွာ METI ထံသို့ ကြိုတင်သဘောတူညီချက်ရယူရန် တင်ပြဆောင်ရွက်ထားရပါမည်။”

တရားမဝင်တင်ပို့ခြင်းအားအရေးယူခြင်း

- ကန့်သတ်ချက်နှင့်အကျိုးဝင်သည့်ပစ္စည်းများ၊နည်းပညာများကို ခွင့်ပြုချက်မယူဘဲ တင်ပို့ခြင်း၊ပေးအပ်ခြင်းပြုလျှင် ဥပဒေအရ အရေးယူခြင်းခံရမည်။

Criminal Penalty

အမြင့်ဆုံး

- 10 နှစ် အောက် အလုပ်နှင့်ထောင်ဒဏ်
- 10 Million Yen အောက် ဒဏ်ကြေး (ကော်ပိုရေးရှင်းဖြစ်သည့်အခါ)
- 3 Million Yen အောက် ဒဏ်ကြေး(ပုဂ္ဂိုလ်ဖြစ်သည့်အခါ)

သို့သော် အဆိုပါပြစ်မှုကျူးလွန်ခြင်းနှင့်သက်ဆိုင်သည့်ပစ္စည်း၏သတ်မှတ်ဈေးနှုန်း 5 ဆ ပမာဏ သည် ဒဏ်ကြေးငွေထက်များနေသောအခါတွင်မူ အဆိုပါဈေးနှုန်း၏ 5ဆအောက်တန်ဖိုးရှိ ဒဏ်ကြေးငွေပမာဏ ကိုသတ်မှတ်သည်။


Administrative Sanction

- 3 နှစ် မပြည့်သောကာလအတွင်း ကုန်စည်တင်ပို့ခြင်း၊ နည်းပညာပေးခြင်းများအားတားမြစ်ရပ်ဆိုင်းစေခြင်း
- အခြားသောကုမ္ပဏီ၏ တာဝန်ခံအဖြစ် စသည့်ပုံစံဖြင့်အလုပ်ဝင်စေခြင်းအားတားမြစ်ခြင်း

ဥပဒေအရအပြင် အကျိုးသက်ရောက်မှု များလည်းရှိခြင်း

- အဖွဲ့အစည်းပုံရိပ်ကျဆင်းခြင်း
- လူ့အဖွဲ့အစည်းမှအရေးယူမှုခံရခြင်း
- ရှယ်ယာရှင်ကိုယ်စားလှယ်များမ တရားစွဲဆိုခြင်း စသည်


METI မှ ဥပဒေချိုးဖောက်မှုက အား သတိပေးခြင်း



မှတ်ချက်) ဥပဒေချိုးဖောက်သည့်အပြုအမူများနှင့်စပ်လျဉ်း၍ ကိုယ်တိုင်တင်ပြဝန်ခံမှုများရှိလာလျှင် ဖြေရှင်းရာ၌ထည့်သွင်း စဉ်းစားပေးခြင်းများရှိသည်။ တရားဝင်ထုတ်ပြန်ကြေငြာထားသည့်Administrative Sanction ၊ သတိပေးခြင်းတို့ အပြင် နောက်တကြိမ်ထပ်မံမဖြစ်ပွားရန်အတွက်ကိုလည်း အလေးထားပြီး ဖြစ်စဉ်အကျဉ်း (တရားဝင်မသတ်မှတ်ထား) တင်ပြခိုင်းမှုများလည်းရှိပါသည်။

နည်းပညာအရောင်းအဝယ်အတွက်ကန့်သတ်တားမြစ်ထားသောလုပ်ဆောင်မှုများ

- အထူးနည်းပညာများကို ① နေထိုင်သူမှမနေထိုင်သူဆီသို့ပေးအပ်ရန် ရည်ရွယ်သော အရောင်းအဝယ်၊ ② ပြည်ပတွင်ပေးအပ်ရန်ရည်ရွယ်ထားသော အရောင်းအဝယ်များနှင့်စပ်လျဉ်းသော ထိန်းချုပ်မှုများရှိစေရန်အတွက် ③ အထူးနည်းပညာများကို သယ်ထုတ်ခြင်း၊ ④ အထူးနည်းပညာများ၏ Electronic Data များကို ပြည်ပသို့ ပို့ပေးခြင်းတို့တွင် ခွင့်ပြုချက်လိုအပ်ပါသည်။



ထပ်မံ၍...

【Security Trade Control အရေးပါပုံ】

✓ ကမ္ဘာတလွှားဘေးအန္တရာယ်ကင်းစင်စေရန်အတွက် Security Trade Controlသည် အလွန်အရေးပါပါသည်။

- သေချာမှန်ကန်သော Trade Control ကို မဆောင်ရွက်လျှင် မိမိနိုင်ငံသာမက ကမ္ဘာကြီး၏ ဘေးအန္တရာယ်ကင်းစင်မှုကိုပါ အနှောင့်အယှက်ဖြစ်စေပါသည်။

✓ ပြဿနာ 1 ခု ကြောင့်နိုင်ငံ၊ လုပ်ငန်းတို့အပေါ် ထားရှိသည့် ယုံကြည်မှုများခဏ အတွင်း ပျောက်ကွယ်နိုင်ပါသည်။

- သေချာမှန်ကန်သော Trade Control ကိုဆောင်ရွက်နေကြောင်း ယုံကြည်မှုကို လက်ခံရရှိထားလျှင် လုပ်ငန်းရင်းနှီးမှုများတိုးပွားလာပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏လမ်းစကိုဖြစ်စေပါသည်။

✓ စနစ်ရှိသည်ဟုဆိုရုံမျှဖြင့် မလုံလောက်ပါ။ သေချာမှန်ကန်သော လည်ပတ်ဆောင်ရွက်မှုသည်သာ အဓိကဖြစ်ပါသည်။

- စနစ်ရှိသော်လည်း သေချာမှန်ကန်သော လည်ပတ်ဆောင်ရွက်မှုမရှိလျှင် စနစ်မရှိခြင်းနှင့်တူနေပါလိမ့်မည်။

✓ နိုင်ငံနှင့်ကုန်ထုတ်လုပ်မှုကဏ္ဍ နှစ်ဖက်လုံး ကြိုးစားသွားရန်လိုအပ်ပါသည်။

- နိုင်ငံ၏ အစွမ်းအစရှိသော Trade Control System ဖြစ်တည်နေမှုသည် မရှိမဖြစ် လိုအပ်သော အရာ ဖြစ်သည်။
- နိုင်ငံနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ပူးပေါင်း၍ Trade Control ကိုဆောင်ရွက်ခြင်းသည် အလွန် အရေးကြီးပါသည်။
- ကုန်ထုတ်လုပ်ငန်းကဏ္ဍအနေနှင့်လည်း ကိုယ်ပိုင် လုပ်ဆောင်မှုကိုထည့်သွင်း ဆောင်ရွက်စေဖို့ လိုအပ်ပါသည်။